


Fort Wayne ရေယာစားသုံးမှုဆိုင်ရာလမ်းညွှန်ချက်များ



Maumee River Basin map

တည်နေရာ	ငါး	ထိခိုက်လွယ်သော လူအုပ်စုများဆိုင်ရာ လမ်းညွှန်ချက်များ	ယေဘုယျ လူအုပ်စုများဆိုင်ရာ လမ်းညွှန်ချက်များ
St. Mary's River	Buffalo မျိုးစိတ်များ	25" အထိ- 1 နပ်/သီတင်းပတ်	25" အထိ- 1 နပ်/သီတင်းပတ်
	Carp sucker မျိုးစိတ်များ	1 နပ်/သီတင်းပတ်	1 နပ်/သီတင်းပတ်
	ငါးပတ် (Channel catfish)	1 နပ်/လ	1 နပ်/လ
	ငါးသိုင်းငါးကြင်း (Common carp)	20" အထိ- 1 နပ်/လ	20" အထိ- 1 နပ်/လ
	Crappie မျိုးစိတ်များ	1 နပ်/သီတင်းပတ်	ကန့်သတ်မထားသော စားသုံးမှု
	ငါးအုပ်ဖား (Flathead catfish)	1 နပ်/သီတင်းပတ်	1 နပ်/သီတင်းပတ်
	ရေချိုဒရမ်ငါး (Freshwater drum)	1 နပ်/လ	1 နပ်/သီတင်းပတ်
	Spotted sucker	1 နပ်/သီတင်းပတ်	1 နပ်/သီတင်းပတ်
	အဝါရောင်ပစ်ကရယ်ငါး (Walleye)	1 နပ်/သီတင်းပတ်	1 နပ်/သီတင်းပတ်
	Maumee River	Buffalo မျိုးစိတ်များ	1 နပ်/လ
ငါးပတ် (Channel catfish)		1 နပ်/လ	1 နပ်/လ
ငါးသိုင်းငါးကြင်း (Common carp)		23" အထိ- 1 နပ်/လ 23"အထက်+- 6 နပ်/ နှစ်	23" အထိ- 1 နပ်/လ 23"အထက်+- 6 နပ်/ နှစ်
ငါးအုပ်ဖား (Flathead catfish)		1 နပ်/လ	1 နပ်/လ
ရေချိုဒရမ်ငါး (Freshwater drum)		1 နပ်/လ	1 နပ်/လ
Sunfish မျိုးစိတ်များ		ကန့်သတ်မထားသော စားသုံးမှု	ကန့်သတ်မထားသော စားသုံးမှု
အဝါရောင်ပစ်ကရယ်ငါး (Walleye)		1 နပ်/လ	1 နပ်/လ
Elkhart River	ငါးပတ် (Channel catfish)	1 နပ်/လ	1 နပ်/လ
	ငါးသိုင်းငါးကြင်း (Common carp)	20" အထိ- 1 နပ်/ သီတင်းပတ်	20" အထိ- 1 နပ်/ သီတင်းပတ်
	Crappie မျိုးစိတ်များ	1 နပ်/သီတင်းပတ်	ကန့်သတ်မထားသော စားသုံးမှု
	ပါးစပ်ကျယ်ဘက်စိငါး (Largemouth bass)	1 နပ်/သီတင်းပတ်	ကန့်သတ်မထားသော စားသုံးမှု
	Spotted sucker	1 နပ်/သီတင်းပတ်	ကန့်သတ်မထားသော စားသုံးမှု



Map Legend


- Great Lakes Basin ဒေသနယ်နိမိတ်အတွင်း ရေယာ
- ရေပြင် (ကန်၊ ချောင်း၊ ချောင်းစွယ်၊ စသည်)
- State Park
- လူသိများသည့် ငါးဖမ်းရာနေရာ

လူသိများသည့် ငါးဖမ်းရာနေရာများ -

- 1: Long Lake
- 2: Clear Lake
- 3: Hamilton Lake
- 4: Ball Lake
- 5: St. Joseph River
- 6: Hurshtown Reservoir
- 7: Maumee River

စာရင်းအပြည့်အစုံအတွက် ငါးစားသုံးမှုဆိုင်ရာလမ်းညွှန်ချက်များနှင့်ညှိနှိုင်းပါ

ဒေသတွင်း အတွေ့ရများသော ငါးများ



ဓာတ်ပုံရက်ဒစ် - အခြားမှတ်သားမှု ရှိလာသည်အထိ Rick Hill
*Duane Raver ၏ ငါးပုံများ